

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

The Republic of the Union of Myanmar

မြန်မာနိုင်ငံတီရစ္ဆာန်ဆေးပညာကောင်စီ

The Myanmar Veterinary Council

တီရစ္ဆာန်ဆေးကုဆရာဝန်အဖြစ် မှတ်ပုံတင်ခွင့်ရရှိရန်

လျှောက်ထားသည့် နိုင်ငံခြားသားနှင့်ပတ်သက်၍

မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ

The Registration Procedures in relation to the application of
foreigner for registration as Veterinary Surgeon

အမိန့်ကြော်ငြာစာအမှတ်၊ ၁/ ၂၀၂၀

၁၃၈၂ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၄ ရက်

(၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၀ ရက်)

Notification No. 1/2020

The 4th Waxing Day of Thadingyut, 1382 M.E.

(20 October 2020)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

The Republic of the Union of Myanmar

မြန်မာနိုင်ငံတိရစ္ဆာန်ဆေးပညာကောင်စီ

The Myanmar Veterinary Council

တိရစ္ဆာန်ဆေးကုဆရာဝန်အဖြစ် မှတ်ပုံတင်ခွင့်ရရှိရန် လျှောက်ထားသည့်
နိုင်ငံခြားသားနှင့်ပတ်သက်၍ မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ

The Registration Procedures in relation to the application
of foreigner for registration as Veterinary Surgeon

အမိန့်ကြော်ငြာစာအမှတ်၊ ၁/ ၂၀၂၀

၁၃၈၂ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၄ ရက်

(၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၀ ရက်)

Notification No. 1/2020

The 4th Waxing Day of Thadingyut, 1382 M.E.

(20 October 2020)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
မြန်မာနိုင်ငံတိရစ္ဆာန်ဆေးပညာကောင်စီ
အမိန့်ကြော်ငြာစာအမှတ်၊ ၁/ ၂၀၂၀
၁၃၈၂ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၄ ရက်
(၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၀ ရက်)

မြန်မာနိုင်ငံတိရစ္ဆာန်ဆေးပညာကောင်စီသည် တိရစ္ဆာန် ဆေးပညာ ကောင်စီဥပဒေ ပုဒ်မ ၃၂၊ ပုဒ်မခွဲ(ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ အောက်ပါ လုပ်ထုံး လုပ်နည်းများကို ထုတ်ပြန်လိုက်သည်။

၁။ ဤလုပ်ထုံးလုပ်နည်းများကို တိရစ္ဆာန်ဆေးကု ဆရာဝန်အဖြစ် မှတ်ပုံတင်ခွင့်ရရှိရန် လျှောက်ထားသည့် နိုင်ငံခြားသားနှင့်ပတ်သက်၍ မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း များ ဟု ခေါ်တွင်စေရမည်။

၂။ ဤလုပ်ထုံးလုပ်နည်းများပါ စကားရပ်များသည် တိရစ္ဆာန်ဆေးပညာကောင်စီ ဥပဒေပါ အတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်။ ပုံစံ ဆိုသည်မှာ ဤလုပ်ထုံးလုပ်နည်းများတွင် ပါရှိသော ပုံစံကို ဆိုသည်။

၃။ တိရစ္ဆာန်ဆေးပညာကောင်စီဥပဒေ ပုဒ်မ ၁၁- က၊ ပုဒ်မခွဲ (က) ပါ ကောင်စီက အသိအမှတ်ပြုသည့် ပြည်ပတက္ကသိုလ်တစ်ခုခုမှ တိရစ္ဆာန်ဆေးပညာဘွဲ့နှင့် အလားတူ ဘွဲ့ရရှိသူ နိုင်ငံခြားသားသည်-

(က) တိရစ္ဆာန်ဆေးကုဆရာဝန်အဖြစ် မှတ်ပုံတင်ခွင့် ရရှိလိုပါက လျှောက်လွှာပုံစံ ၆ (က) တွင် အချက်အလက်များကို ပြည့်စုံစွာဖြည့်စွက်ပြီး ကောင်စီက တောင်းခံသော အခြားအထောက်အထား စာရွက်စာတမ်း မိတ္တူများ ပူးတွဲ၍ ကောင်စီသို့ လျှောက်ထားရမည်။

The Republic of the Union of Myanmar

The Myanmar Veterinary Council

Notification No. 1/2020

The 4th Waxing Day of Thadingyut, 1382 M.E.

(20 October 2020)

In exercise of the power conferred under subsection (a) of section 32 of the Veterinary Council Law, Myanmar Veterinary Council hereby issues the following Procedures.

1. These Procedures shall be called the Registration Procedures in relation to the application of foreigner for registration as Veterinary Surgeon.
2. The expressions contained in these Procedures shall have the meanings as given in the Veterinary Council Law. Form means the form in the Procedures.
3. A foreigner who has obtained a veterinary science degree or a similar degree from any foreign university recognized by the Council under subsection (a) of section 11-A of the Veterinary Council Law:
 - (a) shall, if they desire to register as a Veterinary Surgeon, completely fill in the Application Form 6 (a) and apply to the Council by providing the Application Form with the attachment of the copies of other documents requested by the Council;

(ခ) ကောင်စီကအကြောင်းကြားသည့်အချိန်တွင် အပိုဒ်ခွဲ(က)ပါ အထောက်အထား စာရွက် စာတမ်း မူရင်းများကို ကောင်စီသို့ တင်ပြရမည်။

၄။ ကောင်စီသည် အပိုဒ် ၃၊ အပိုဒ်ခွဲ(က)အရ လျှောက်ထားသည့် ပုံစံ ၆ (က) ကို လက်ခံ ရရှိသည့်အခါ-

(က) အချက်အလက်များ ပြည့်စုံမှန်ကန်စွာ ဖော်ပြထားခြင်း ရှိ မရှိ နှင့် ရရှိထားသည့် တိရစ္ဆာန်ဆေးပညာဘွဲ့နှင့်အလားတူ ဘွဲ့အတွက် ဘွဲ့လက်မှတ် အပါအဝင် ကောင်စီက တောင်းခံထားသော ပူးတွဲတင်ပြရမည့် အထောက်အထား စာရွက် စာတမ်းများ ပြည့်စုံ မှန်ကန်ခြင်း ရှိ မရှိ စိစစ်ရမည်။

(ခ) ဖော်ပြထားသော အချက်အလက်များနှင့်စပ်လျဉ်း၍ လိုအပ်သည့် အထောက် အထားများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းနှင့် တက္ကသိုလ်တို့မှ တောင်းခံ နိုင်သည်။

(ဂ) သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းနှင့် တက္ကသိုလ်တို့မှ လိုအပ်သော အထောက် အထားများ ရယူတင်ပြရန် လျှောက်ထားသူအား ညွှန်ကြားနိုင်သည်။

(ဃ) မှတ်ပုံတင်ပေးရန် ခွင့်ပြုကြောင်း၊ ငြင်းပယ်ကြောင်း သို့မဟုတ် ကောင်စီ၏ အဆုံးအဖြတ်ကို လျှောက်ထားသူထံ အကြောင်းကြားရမည်။

(င) အပိုဒ်ခွဲ(ဃ)အရ မှတ်ပုံတင်ပေးရာတွင် လုပ်ကိုင်ခွင့်ပြုသော တိရစ္ဆာန်ဆေးပညာ ဆိုင်ရာ အတတ်ပညာအမျိုးအစားနှင့် အဆင့်အတန်း၊ လုပ်ကိုင်ခွင့်ပြုသော နေရာဒေသ၊ လုပ်ကိုင်ခွင့်ပြုသော အချိန်ကာလနှင့် အခြားစည်းကမ်းများကို သတ်မှတ်နိုင်သည်။

- (b) shall, when the Council informs the applicant of the submission of document, submit the originals of the documents referred to in sub-clause (a) to the Council.

4. Upon the receipt of the Application Form 6(a) made under sub-clause (a) of clause 3, the Council:

- (a) shall scrutinize whether the information is provided completely and correctly and verify whether the documents attached requested by the Council including the certificates of veterinary science degree or similar degree are correct and complete;
- (b) may request for necessary documents relating to the information being described from the relevant institution, organization and university;
- (c) may direct the applicant to obtain and submit the necessary documents from the relevant institution, organization and university;
- (d) shall inform the applicant of grant or rejection of the registration or of the decision of the Council;
- (e) may, in registering under sub-clause (d), prescribe the permitted type and level of the veterinary science, permitted place, permitted period, and other stipulations.

၅။ (က) ကောင်စီသည် တိရစ္ဆာန်ဆေးပညာကောင်စီ ဥပဒေ ပုဒ်မ ၁၁-က၊ ပုဒ်မခွဲ (ခ) ပါ ကောင်စီက အသိအမှတ်ပြုထားခြင်း မရှိသည့် ပြည်ပတက္ကသိုလ် တစ်ခုခုမှ တိရစ္ဆာန်ဆေးပညာဘွဲ့နှင့် အလားတူဘွဲ့ရရှိသူ နိုင်ငံခြားသား တိရစ္ဆာန်ဆေးကု ဆရာဝန်က မှတ်ပုံတင်ခွင့်ပြုရန်အလို့ငှာ အရည်အချင်းစစ် စာမေးပွဲဖြေဆိုခွင့် လျှောက်ထားလာလျှင် စစ်ဆေးနိုင်ရေးအတွက် အရည်အချင်းစစ်ဆေးရေးအဖွဲ့ကို အောက်ပါ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းရမည်-

- (၁) ကောင်စီဝင် ၁ ဦး ဥက္ကဋ္ဌ
- (၂) တိရစ္ဆာန်ဆေးကု ဆရာဝန် ၂ ဦးမှ ၃ ဦးထိ အဖွဲ့ဝင်များ
- (၃) အဖွဲ့ဥက္ကဋ္ဌက တာဝန်ပေးအပ်သူ အတွင်းရေးမှူး

(ခ) ကောင်စီသည်-

- (၁) ယင်းအဖွဲ့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို သတ်မှတ်ပေးရမည်။
- (၂) လိုအပ်ပါက အပိုဒ်ခွဲ (က) အရ ဖွဲ့စည်းသည့်အဖွဲ့ကို ပြင်ဆင်၊ တိုးချဲ့ ဖွဲ့စည်းနိုင်သည်။
- (ဂ) အရည်အချင်းစစ်ဆေးရေးအဖွဲ့၏ သက်တမ်းသည် ကောင်စီ၏ သက်တမ်း နှင့်အညီ ဖြစ်သည်။

၆။ တိရစ္ဆာန်ဆေးပညာကောင်စီဥပဒေ ပုဒ်မ ၁၁-က၊ ပုဒ်မခွဲ(ခ)ပါကောင်စီက အသိအမှတ် ပြုထားခြင်းမရှိသည့် ပြည်ပတက္ကသိုလ်တစ်ခုခုမှ တိရစ္ဆာန်ဆေးပညာဘွဲ့နှင့် အလားတူ ဘွဲ့ရရှိသူ နိုင်ငံခြားသားသည်-

- (က) တိရစ္ဆာန်ဆေးကု ဆရာဝန်အဖြစ် မှတ်ပုံတင်ခွင့် ရရှိလိုပါက အရည်အချင်း စစ်စာမေးပွဲ ဖြေဆိုခွင့်ပြုရန်လျှောက်လွှာပုံစံ ၁၃ တွင် အချက်အလက်များကို

5. (a) The Council shall form the Qualifications Board comprising the following persons to examine the applicant when receiving an application to sit an examination for qualification in order to permit for registration, made by foreign Veterinary Surgeon who has obtained a veterinary science degree or a similar degree which has been conferred by any foreign university not recognized by the Council under subsection (b) of section 11-A of the Veterinary Council Law:
- (i) one member of the Council - Chairman
 - (ii) two to three Veterinary Surgeons - Members
 - (iii) the person assigned by the Chairman - Secretary
- (b) The Council:
- (i) shall define the duties and powers of such Board;
 - (ii) may, if necessary, reform and extend the formation of the Board formed under sub-clause (a).
- (c) The tenure of the Qualifications Board shall be the same as the tenure of the Council.
6. A foreigner who has obtained a veterinary science degree or a similar degree from any foreign university not recognized by the Council under subsection (b) of section 11-A of the Veterinary Council Law:
- (a) desires to register as a Veterinary Surgeon, they shall completely fill in the Application Form (13) and apply to the Council by providing the

ပြည့်စုံစွာဖြည့်စွက်ပြီး ကောင်စီကတောင်းခံသော အခြားအထောက်အထား စာရွက်စာတမ်း **မိတ္တူ** များ ပူးတွဲ၍ ကောင်စီသို့ လျှောက်ထားရမည်။

(ခ) ကောင်စီက အကြောင်းကြားသည့် အချိန်တွင် အပိုဒ်ခွဲ (က) ပါ အထောက်အထား စာရွက်စာတမ်း **မူရင်း** များကို ကောင်စီသို့ တင်ပြရမည်။

၇။ ကောင်စီသည် အပိုဒ် ၆ အရ လျှောက်ထားသည့် ပုံစံ ၁၃ ကို လက်ခံရရှိသည့်အခါ-

(က) အချက်အလက်များ ပြည့်စုံမှန်ကန်စွာ ဖော်ပြထားခြင်း ရှိ မရှိနှင့် ရရှိထားသည့် တိရစ္ဆာန်ဆေးပညာဘွဲ့နှင့် အလားတူဘွဲ့အတွက် ဘွဲ့လက်မှတ် အပါအဝင် ကောင်စီက တောင်းခံထားသော ပူးတွဲတင်ပြရမည့် အထောက်အထား စာရွက်စာတမ်းများ ပြည့်စုံမှန်ကန်ခြင်း ရှိ မရှိ စိစစ်ရမည်။

(ခ) ဖော်ပြထားသော အချက်အလက်များနှင့်စပ်လျဉ်း၍ လိုအပ်သည့် အထောက်အထားများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းနှင့် တက္ကသိုလ်တို့မှ တောင်းခံနိုင်သည်။

(ဂ) သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းနှင့် တက္ကသိုလ်တို့မှ လိုအပ်သောအထောက်အထားများ ရယူတင်ပြရန် လျှောက်ထားသူအား ညွှန်ကြားနိုင်သည်။

(ဃ) အပိုဒ်ခွဲ(က)ပါ အတိုင်း စိစစ်ချက်အရ-

(၁) အရည်အချင်းစစ်စာမေးပွဲ ဖြေဆိုရန် ခွင့်ပြုကြောင်း၊ ငြင်းပယ်ကြောင်း သို့မဟုတ် ကောင်စီ၏ အဆုံးအဖြတ်ကို လျှောက်ထားသူထံ အကြောင်းကြားရမည်။

(၂) အရည်အချင်းစစ်စာမေးပွဲ ဖြေဆိုခွင့်ရရှိသူထံ စာမေးပွဲ ကျင်းပမည့် အစီအစဉ်နှင့် စာမေးပွဲကြေး ပေးသွင်းရမည့် နည်းလမ်းကို ကြိုတင်အကြောင်းကြားရမည်။

Application Form with the attachment of the copies of other documents requested by the Council;

(b) shall, when the Council informs the applicant of the submission of document, submit the originals of the documents referred to in sub-clause (a) to the Council.

7. Upon the receipt of the Application Form (13) made under clause 6, the Council:

(a) shall scrutinize whether the information is provided completely and correctly and verify whether the documents attached requested by the Council including the certificates of veterinary science degree or similar degree are correct and complete;

(b) may request for necessary documents relating to the information being described from the relevant institution, organization and university;

(c) may direct the applicant to submit the necessary documents from the relevant institution, organization and university;

(d) under the scrutiny as prescribed in sub-clause (a):

(i) shall inform the applicant of allowing or refusing for sitting of the examination on qualification or the decision of the Council;

(ii) shall inform the applicant who is allowed to sit the examination in advance, of the examination schedule and method of payment for examination fee.

(င) အရည်အချင်းစစ်ဆေးရေးအဖွဲ့ထံမှ စာမေးပွဲအောင်စာရင်းကို ရရှိလျှင် စာမေးပွဲ ဖြေဆိုသူထံ အကြောင်းကြားရမည်။

(စ) အပိုဒ်ခွဲ(င)အရ စာမေးပွဲကျရုံးကြောင်း၊ အကြောင်းကြားခံရသူက အရည်အချင်း စစ်စာမေးပွဲ ထပ်မံဖြေဆိုခွင့်ပြုရန် လျှောက်ထားပါကခွင့်ပြုကြောင်း၊ ခွင့်မပြု ကြောင်း ကောင်စီ၏ဆုံးဖြတ်ချက်ကို လျှောက်ထားသူထံ အကြောင်းကြားရမည်။

၈။ အပိုဒ် ၇၊ အပိုဒ်ခွဲ(င)အရ အရည်အချင်းစစ်စာမေးပွဲအောင်မြင်သူသည်-

(က) တိရစ္ဆာန်ဆေးကုဆရာဝန်အဖြစ် မှတ်ပုံတင်ခွင့်ပြုရန် လျှောက်လွှာ ပုံစံ ၆ (ခ) တွင် အချက်အလက်များကို ပြည့်စုံစွာ ဖြည့်စွက်ပြီး ကောင်စီက တောင်းခံသော အခြားအထောက်အထား စာရွက်စာတမ်း မိတ္တူများ ပူးတွဲ၍ ကောင်စီသို့ လျှောက်ထားရမည်။

(ခ) ကောင်စီက အကြောင်းကြားသည့် အချိန်တွင် အပိုဒ်ခွဲ (က) ပါ အထောက်အထား စာရွက်စာတမ်း မူရင်းများကို ကောင်စီသို့ တင်ပြရမည်။

၉။ ကောင်စီသည်-

(က) အပိုဒ် ၈၊ အပိုဒ်ခွဲ(က)အရ လျှောက်ထားသည့် ပုံစံ ၆ (ခ) ကို လက်ခံရရှိသည့် အခါ အချက်အလက်များ ပြည့်စုံမှန်ကန်စွာဖော်ပြထားခြင်း ရှိ မရှိ နှင့် ကောင်စီက တောင်းခံထားသော ပူးတွဲတင်ပြရမည့် အထောက်အထား စာရွက် စာတမ်းများ ပြည့်စုံမှန်ကန်ခြင်း ရှိ မရှိ စိစစ်ရမည်။

(ခ) မှတ်ပုံတင်ပေးရန် ခွင့်ပြုကြောင်း၊ ငြင်းပယ်ကြောင်း သို့မဟုတ် ကောင်စီ၏ ဆုံးဖြတ်ချက်ကို အပိုဒ်ခွဲ (က) အရ လျှောက်ထားသူထံ အကြောင်းကြားရမည်။

- (e) shall inform the applicant who sits the examination of the examination result when it is received from the Qualification Board;
- (f) shall inform the applicant who is informed that he fails the examination according to sub-clause (e) and who reapplies for sitting the examination, of the decision of the Council whether he is granted or refused.

8. A person who passes the examination on qualification under sub-clause (e) of clause 7:

- (a) shall, desire to register as a Veterinary Surgeon, completely fill the information in the Application Form 6 (b) and apply to the Council by providing the Application Form with the attachment of the copies of other documents requested by the Council;
- (b) shall, when the Council informs the applicant of the submission of document, submit the originals of the documents referred to in sub-clause (a) to the Council.

9. The Council:

- (a) upon the receipt of the Application Form 6(b) under sub-clause (a) of clause 8, shall scrutinize whether the information is provided completely and correctly, and whether the documents to be attached as requested by the Council are correct and complete;
- (b) shall inform the applicant under sub-clause (a) of grant or rejection of the registration or of the decision of the Council;

(ဂ) အပိုဒ်ခွဲ (ခ) အရ မှတ်ပုံတင်ပေးရာတွင် လုပ်ကိုင်ခွင့်ပြုသော တိရစ္ဆာန်ဆေးပညာ ဆိုင်ရာအတတ်ပညာ အမျိုးအစားနှင့် အဆင့်အတန်း၊ လုပ်ကိုင်ခွင့်ပြုသော နေရာဒေသ၊ လုပ်ကိုင်ခွင့်ပြုသော အချိန်ကာလနှင့် အခြားစည်းကမ်းများ သတ်မှတ်နိုင်သည်။

၁၀။ မှတ်ပုံတင်အရာရှိသည်-

(က) မှတ်ပုံတင်ပေးရန် ခွင့်ပြုချက်ရရှိသူထံမှ မှတ်ပုံတင်ကြေး လက်ခံရရှိလျှင် တိရစ္ဆာန်ဆေးကုဆရာဝန် မှတ်ပုံတင်စာရင်း ပုံစံ ၇ (က)တွင် အမှတ်စဉ် ရှေ့၌ “တဆမ-အက်ဖ် (TaSaMa-F)” ဟု ဖော်ပြပြီး မှတ်ပုံတင်ရမည်။

(ခ) တိရစ္ဆာန်ဆေးကုဆရာဝန်မှတ်ပုံတင်စာရင်း ပုံစံ ၇(က)တွင် စာမျက်နှာ အသီးသီး၌ မှန်ကန်ကြောင်း လက်မှတ်ရေးထိုးရမည်။

(ဂ) တိရစ္ဆာန်ဆေးကုဆရာဝန် မှတ်ပုံတင်လက်မှတ် ပုံစံ ၈ (က)ကို ကောင်စီ ဥက္ကဋ္ဌနှင့် မိမိတို့က လက်မှတ်ရေးထိုးပြီး သက်ဆိုင်ရာ လျှောက်ထားသူအား ထုတ်ပေး ရမည်။

၁၁။ ကောင်စီသည် သက်ဆိုင်ရာလျှောက်ထားသူအား အောက်ပါအချက်တစ်ရပ်ရပ်နှင့် ငြိစွန်း ကြောင်းတွေ့ရှိလျှင် မှတ်ပုံတင်ပေးခြင်းကို ကာလအကန့်အသတ်ဖြင့်ဖြစ်စေ၊ အမြဲတမ်း ဖြစ်စေ ငြင်းပယ်နိုင်သည်-

(က) မမှန်မကန် အချက်အလက်များ ဖော်ပြလျှောက်ထားခြင်း၊

(ခ) တိရစ္ဆာန်ဆေးပညာဆိုင်ရာလုပ်ငန်းနှင့်စပ်လျဉ်း၍ သတ်မှတ်ထားသောကျင့်ဝတ် များကို မစောင့်ထိန်းကြောင်း သို့မဟုတ် စည်းကမ်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက် ကြောင်း ခိုင်လုံသည့် အထောက်အထား တွေ့ရှိခြင်း၊

- (c) may, in registering under sub-clause (b), prescribe the permitted type and level of veterinary science, permitted place, permitted period, and other stipulations.

10. The Registration Officer shall:

- (a) register by describing “TaSaMa-F” in front of the number in the Register of Veterinary Surgeons Form 7 (a) if the registration fee is received from the person permitted to register;
- (b) sign to certify on each page in the Veterinary Surgeon Register Form 7(a);
- (c) issue the registration certificate for Veterinary Surgeon Form 8 (a) signed by the Chairman of the Council and the Registration Officer to the relevant applicant.

11. The Council may reject the registration for a certain period or permanently if the Council finds that the relevant applicant:

- (a) applies for registration by providing incorrect information;
- (b) does not comply with the prescribed code of ethics or violates any stipulation in relation with the function of veterinary science;

(ဂ) ကိုယ်အင်္ဂါချွတ်ယွင်းခြင်းကြောင့်ဖြစ်စေ၊ အခြားရောဂါဝေဒနာစွဲကပ်ခြင်းကြောင့် ဖြစ်စေ တိရစ္ဆာန်ဆေးပညာကို မှန်ကန်စွာ အသုံးပြုနိုင်မှုအခြေအနေ မရှိခြင်း၊

(ဃ) မူးယစ်ဆေးဝါးသုံးစွဲသူဖြစ်ခြင်း၊

(င) အကျင့်စာရိတ္တ ပျက်ပြားရာရောက်သည်ဟု ဤကိစ္စအလို့ငှာ ကောင်စီက သတ်မှတ်ကြေညာသည့် ပြစ်မှုတစ်ရပ်ရပ်ဖြင့် တရားရုံး၏ ပြစ်မှုထင်ရှား စီရင်ခံရခြင်း။

၁၂။ (က) တိရစ္ဆာန်ဆေးကုဆရာဝန်အဖြစ် မှတ်ပုံတင်ပေးခြင်းကို ကာလအကန့်အသတ် ဖြင့် ငြင်းပယ်ခြင်းခံရသူသည် ယင်းကာလ ကုန်ဆုံးသည့်အခါ တိရစ္ဆာန်ဆေးကု ဆရာဝန်အဖြစ် မှတ်ပုံတင်ခွင့်ရရှိရန် ကောင်စီသို့ ပြန်လည်လျှောက်ထား နိုင်သည်။

(ခ) ကောင်စီသည် အပိုဒ်ခွဲ(က)အရ လျှောက်ထားချက်ကို စိစစ်ပြီး သတ်မှတ်ချက် နှင့် ညီညွတ်ပါက တိရစ္ဆာန်ဆေးကုဆရာဝန်အဖြစ် မှတ်ပုံတင် ခွင့်ပြုရမည်။

၁၃။ မှတ်ပုံတင်လက်မှတ်၏ သက်တမ်းသည် အပိုဒ် ၄ ၊ အပိုဒ်ခွဲ(င) သို့မဟုတ် အပိုဒ် ၉ ၊ အပိုဒ်ခွဲ (ဂ)ပါ အချိန်ကာလ သတ်မှတ်ချက်အတိုင်း ဖြစ်သည်။

၁၄။ (က) မှတ်ပုံတင်ထားသူသည် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းထံမှ မြန်မာနိုင်ငံဆိုင်ရာ ပြည်ဝင်ခွင့်ဗီဇာ (Entry Visa) လျှောက်ထားရာတွင် ကောင်စီက အပိုဒ် ၄ ၊ အပိုဒ်ခွဲ(င) သို့မဟုတ် အပိုဒ် ၉ ၊ အပိုဒ်ခွဲ (ဂ)အရ လုပ်ကိုင်ခွင့်ပြုထားသော တိရစ္ဆာန်ဆေးပညာဆိုင်ရာ အတတ်ပညာ၊ နေရာဒေသ၊ အချိန်ကာလနှင့် သတ်မှတ်ထားသော စည်းကမ်းများနှင့် ညီညွတ်သည့် ထိုလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ခွင့်ရှိသည့် ပြည်ဝင်ခွင့်ဗီဇာ အမျိုးအစားကို လျှောက်ထား ရယူရမည်။

- (c) is unable to duly apply veterinary science due to physical disability or other infection of diseases;
 - (d) is a narcotic drug user; or
 - (e) has been convicted by a Court for an offence that is determined by the Council as amounting to misconduct for this matter.
12. (a) The person who is rejected to register as a Veterinary Surgeon for a Certain period, may reapply to the Council for the registration as a veterinary surgeon when such period expires.
- (b) The Council shall grant the registration as a veterinary surgeon after scrutinizing the application made under sub-clause (a), and if such application is consistent with the stipulations.
13. The term of registration certificate is the same as the period specified in sub-clause (e) of clause 4 or sub-clause (c) of clause 9.
14. (a) When the registrant applies for Myanmar entry visa from the relevant Department or Institution, they shall apply for a type of visa which is consistent with and allowed for the veterinary science, place, duration and other disciplines as permitted by the Council under sub-clause (e) of clause 4 or sub-clause (c) of clause 9.

(ခ) မှတ်ပုံတင်ထားသူ ရရှိထားသော ပြည်ဝင်ခွင့်ဗီဇာသည် ကောင်စီက အပိုဒ် ၄ ၊ အပိုဒ်ခွဲ(င) သို့မဟုတ် အပိုဒ် ၉ ၊ အပိုဒ်ခွဲ(ဂ) အရ ခွင့်ပြုချက်၊ သတ်မှတ်ချက် များနှင့် ညီညွတ်မှုမရှိကြောင်း စစ်ဆေးတွေ့ရှိရပါက ကောင်စီသည် ထုတ်ပေး ထားသော မှတ်ပုံတင်လက်မှတ်ကို ကာလအကန့်အသတ်ဖြင့်ဖြစ်စေ၊ အမြဲတမ်း ဖြစ်စေ ရုပ်သိမ်းခွင့်ရှိသည်။

၁၅။ မှတ်ပုံတင်ထားသူသည်-

(က) မှတ်ပုံတင်လက်မှတ်ကို သက်တမ်းတိုးလိုပါက သက်တမ်းမကုန်ဆုံးမီ ရက်ပေါင်း ၃၀ ကြိုတင်၍ လျှောက်လွှာပုံစံ ၉ (က) တွင် ပြည့်စုံမှန်ကန်စွာ ဖော်ပြပြီး ကောင်စီသို့ လျှောက်ထားရမည်။

(ခ) မှတ်ပုံတင်လက်မှတ် သက်တမ်းတိုးမြှင့်ပေးရန် ကောင်စီကခွင့်ပြုလျှင် မှတ်ပုံတင် လက်မှတ် သက်တမ်းတိုးမြှင့်ခကို ပေးသွင်းရမည်။

၁၆။ မှတ်ပုံတင်အရာရှိသည် မှတ်ပုံတင်လက်မှတ် သက်တမ်းတိုးမြှင့်ပေးရန် သတ်မှတ်ထား သည့် အခကြေးငွေကို လက်ခံရရှိလျှင် မှတ်ပုံတင်လက်မှတ် ပုံစံ ၈ (က) တွင် လက်မှတ် ရေးထိုးပြီး သက်တမ်း တိုးမြှင့်ပေးရမည်။

၁၇။ ကောင်စီသည် မှတ်ပုံတင်လက်မှတ် သက်တမ်းတိုးမြှင့်ပေးရန် လျှောက်ထားချက်ကို စိစစ်ရာတွင် -

(က) အချက်အလက်များ ပြည့်စုံမှန်ကန်စွာ ဖော်ပြထားခြင်း ရှိ မရှိ နှင့် လုပ်ထုံး လုပ်နည်း အပိုဒ် ၁၁ ပါ အချက်တစ်ရပ်ရပ်နှင့် ငြိစွန်းခြင်း ရှိ မရှိ စိစစ်ရမည်။

- (b) If the Council finds that the entry visa obtained by the registrant is not consistent with the permit and stipulations under sub-clause (e) of clause 4 or sub-clause (c) of clause 9, the Council have the right to revoke the registration certificate being issued either for certain period or permanently.

15. The registrant shall:

- (a) apply for the renewal of the registration certificate to the Council prior to 30 days the expiry of the period by providing the Application Form 9(a) being filled correctly and completely;
- (b) shall pay the fee for the renewal of the registration certificate if the Council grants the renewal of the registration certificate.

16. If the Registration Officer receives the fee for the renewal of the registration certificate, the Registration Officer shall sign on the Registration Certificate Form 8 (a) and renew the registration certificate.

17. When the Council scrutinizes the application for the renewal of the registration certificate, the Council:

- (a) shall scrutinize whether the information is provided completely and correctly and whether the applicant is implicated in any of the descriptions as prescribed in clause 11 of these Procedures;

(ခ) အပိုဒ်ခွဲ(က)ပါအတိုင်း စိစစ်ချက်အရ ငြိစွန်းကြောင်း သို့မဟုတ် ဖြစ်ပေါ်ကြောင်း ခိုင်လုံသည့် အထောက်အထားတွေ့ရှိလျှင် မှတ်ပုံတင်လက်မှတ် သက်တမ်း တိုးမြှင့်ပေးခြင်းကို ကာလအကန့်အသတ်ဖြင့်ဖြစ်စေ၊ အမြဲတမ်းဖြစ်စေ ငြင်းပယ် နိုင်သည်။

၁၈။ (က) မှတ်ပုံတင်လက်မှတ် သက်တမ်းတိုးမြှင့်ပေးခြင်းကို ကာလအကန့်အသတ်ဖြင့် ငြင်းပယ်ခြင်းခံရသူသည် ယင်းကာလ ကုန်ဆုံးသည့်အခါ မှတ်ပုံတင်လက်မှတ် သက်တမ်းတိုးမြှင့်ပေးရန် သက်ဆိုင်ရာအထောက်အထား စာရွက်စာတမ်းများ ပူးတွဲ၍ ကောင်စီသို့ ပြန်လည်လျှောက်ထားနိုင်သည်။

(ခ) ကောင်စီသည် အပိုဒ်ခွဲ(က)အရ လျှောက်ထားချက်ကို စိစစ်ပြီး သတ်မှတ်ချက် များနှင့်ညီညွတ်ပါက မှတ်ပုံတင်လက်မှတ် သက်တမ်းတိုးမြှင့်ပေးရန် ခွင့်ပြုရ မည်။

၁၉။ (က) မှတ်ပုံတင်လက်မှတ်ရရှိသူသည် မိမိလက်မှတ် ပျောက်ဆုံးသည့်အခါ မှတ်ပုံတင် လက်မှတ်မူရင်းခွဲ ရယူရန် သက်ဆိုင်ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထောက်ခံချက်နှင့် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် သို့မဟုတ် ပြည်ထောင်စုနယ်မြေ တိရစ္ဆာန်ဆေးပညာဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့၏ ထောက်ခံချက်တို့ကို ပူးတွဲ၍ ကောင်စီသို့ လျှောက်ထားနိုင်သည်။

(ခ) ကောင်စီသည် အပိုဒ်ခွဲ (က) အရ လျှောက်ထားချက်ကို စိစစ်ပြီး မှတ်ပုံတင် လက်မှတ်မူရင်းခွဲ ထုတ်ပေးရန် ခွင့်ပြုကြောင်း သို့မဟုတ် ငြင်းပယ်ကြောင်း အဆုံးအဖြတ်ပေးရမည်။

- (b) may reject the renewal of the registration certificate for a certain period or permanently if the Council finds the solid evidence that the applicant is implicated in any of the violation of stipulations upon scrutiny under sub-clause (a).
- 18.
 - (a) The person whose application for the renewal of the registration certificate is rejected for a certain period, may reapply to the Council to extend the period of the registration certificate after such restricted period expires.
 - (b) The Council shall allow the renewal of the registration certificate after scrutinizing the application under sub-clause (a) and such application is consistent with the stipulations.
- 19.
 - (a) When a person holding the registration certificate lost such certificate, they may apply for the issuance of the duplicate certificate to the Council by providing the recommendation of Myanmar Police Force and the relevant State or Region Veterinary Science Supervisory Body.
 - (b) The Council shall scrutinize the application made under sub-clause (a) and decide whether to grant or reject the issuance of duplicate registration certificate.

- (ဂ) အပိုဒ်ခွဲ (ခ) အရ မှတ်ပုံတင်လက်မှတ်မူရင်းခွဲ ထုတ်ပေးရန် ခွင့်ပြုကြောင်း ဆုံးဖြတ်လျှင် မှတ်ပုံတင်အရာရှိသည် မှတ်ပုံတင်လက်မှတ်မူရင်းခွဲ ထုတ်ပေးခပေးသွင်းရန် လျှောက်ထားသူထံ အကြောင်းကြားရမည်။
- (ဃ) မှတ်ပုံတင်အရာရှိသည် မှတ်ပုံတင်လက်မှတ်မူရင်းခွဲ ထုတ်ပေးခလက်ခံရရှိလျှင် မူရင်းခွဲ တံဆိပ်ရိုက်နှိပ်၍ မှတ်ပုံတင်လက်မှတ်မူရင်းခွဲကို လျှောက်ထားသူအား ထုတ်ပေးရမည်။
- (င) မှတ်ပုံတင်လက်မှတ်ရရှိသူသည် အမည်၊ မြန်မာနိုင်ငံတွင် နေထိုင်သည့်လိပ်စာ သို့မဟုတ် ပြည်ပတွင် နေထိုင်သည့်လိပ်စာ ပြောင်းလဲပါက ကောင်စီသို့ ချက်ချင်း အကြောင်းကြားရမည်။

၂၀။ (က) မှတ်ပုံတင်ထားသူသည် မှတ်ပုံတင်ပြီးနောက်မှ ထပ်မံရရှိသော တိရစ္ဆာန် ဆေးပညာဆိုင်ရာ ဘွဲ့၊ ဒီပလိုမာ သို့မဟုတ် အသိအမှတ်ပြုလွှာကို မှတ်ပုံတင် စာရင်းတွင် ဖြည့်သွင်းပေးရန် သက်ဆိုင်ရာ အထောက်အထား စာရွက်စာတမ်း များနှင့်အတူ ကောင်စီသို့ လျှောက်ထားရမည်။

- (ခ) ကောင်စီသည် အပိုဒ်ခွဲ(က)အရ လျှောက်ထားချက်ကို စိစစ်၍-
 - (၁) အသိအမှတ်ပြုပါက မှတ်ပုံတင်စာရင်းတွင် ဖြည့်သွင်းပေးရမည်။
 - (၂) အသိအမှတ်မပြုပါက အသိအမှတ်မပြုကြောင်း လျှောက်ထားသူထံ အကြောင်းကြားရမည်။

၂၁။ မှတ်ပုံတင်ကြေး၊ မှတ်ပုံတင်လက်မှတ် သက်တမ်းတိုးမြှင့်ခ၊ မှတ်ပုံတင်လက်မှတ်မူရင်းခွဲ ထုတ်ပေးခတို့သည် ကောင်စီက သတ်မှတ်သည့်အတိုင်း ဖြစ်သည်။

- (c) If the Council decides to issue the duplicate registration certificate under sub-clause (b), the Registration Officer shall inform the applicant to pay the relevant registration fee to issue the duplicate registration certificate.
 - (d) If the Registration Officer receives the fee for the relevant registration certificate, the Registration Officer shall seal the relevant duplicate registration certificate as DUPLICATE and issue to the applicant.
 - (e) The person who has obtained the registration certificate shall immediately report to the Council if there is a change of the name, residence address in Myanmar or residence address abroad.
20. (a) The registrant shall apply to the Council with the relevant documents to be registered in order to record Degree, Diploma, Certificate, and Acknowledgement of veterinary science which are obtained after the registration.
- (b) The Council, after scrutinizing the application made under sub-clause (a), shall:
- (i) record in the register if it recognizes; or
 - (ii) reply, if it does not recognize, the applicant that its application is not recognized.
21. The registration fee, the renewal fee of registration certificate and the fee for issuing the duplicate registration certificate are as determined by the Council.

၂၂။ ကောင်စီသည် အောက်ပါအခြေအနေတစ်ရပ်ရပ် ပေါ်ပေါက်ပါက မှတ်ပုံတင်လက်မှတ်ကို ပယ်ဖျက်ကြောင်း အမိန့်ချမှတ်ရမည်-

- (က) မှတ်ပုံတင်ထားသူ သေဆုံးခြင်း၊
- (ခ) မှတ်ပုံတင်ထားသူက ပယ်ဖျက်ခွင့်တောင်းခံခြင်း။

(ပုံ)

ပါမောက္ခဒေါက်တာမြင့်သိန်း

ဥက္ကဋ္ဌ

မြန်မာနိုင်ငံတိရစ္ဆာန်ဆေးပညာကောင်စီ

စာအမှတ်၊ မတဆ /ကစ (၀၁) / ၂၀၂၀ (၀၁၄)

ရက်စွဲ၊ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၀ ရက်

22. The Council shall make an order to cancel the registration certificate if any of the following situations occurs;

- (a) death of the registrant;
- (b) request by the registrant for cancellation.

Sd.

Professor Dr. Myint Thein

Chairman

Myanmar Veterinary Council

Letter No - MaTaSa /KaSa (01)/ 2020(014)

Date - 20th October 2020

မိတ္တူကို-

- ၁။ ပြည်ထောင်စုဝန်ကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
- ၂။ ဒုတိယဝန်ကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
- ၃။ အမြဲတမ်းအတွင်းဝန်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
- ၄။ ဒုတိယအမြဲတမ်းအတွင်းဝန်(မွေးရေကျေးလက်ကဏ္ဍ)
- ၅။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အောက်ရှိဦးစီးဌာန၊
တက္ကသိုလ်အားလုံး
- ၆။ မြန်မာနိုင်ငံတိရစ္ဆာန်ဆေးကုဆရာဝန်များအသင်း
- ၇။ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်
- ၈။ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်
- ၉။ လက်ခံ

မိမိလက်အောက်ရှိအသင်းခွဲ၊ အဖွဲ့
များသို့ ထပ်ဆင့် အကြောင်း
ကြားပေးပါရန် မေတ္တာရပ်ခံ
ချက်ဖြင့် ပေးပို့သည်။

အမိန့်အရ

ဒေါက်တာမြင့်နိုင်
အတွင်းရေးမှူး

Copies-

1. Union Minister, Ministry of Agriculture, Livestock and Irrigation
2. Deputy Minister, Ministry of Agriculture, Livestock and Irrigation
3. Permanent Secretary, Ministry of Agriculture, Livestock and Irrigation
4. Deputy Permanent Secretary (Livestock, Irrigation and Rural Sector)
5. All Departments and Universities under the Ministry of Agriculture, Livestock and Irrigation
6. Myanmar Veterinary Surgeons
7. Myanmar Livestock Federation
8. Myanmar Fisheries Federation
9. Office copy

Association With request to circulate to
the sub-association and
sub-federation

By Order -

(Dr. Myint Naing)

Secretary

Myanmar Veterinary Council**Application form for Registration of Foreign Citizen Veterinary Surgeon**

(Law- Section 11-A; Procedures – Paragraph 3)

To,

Chairman
 Myanmar Veterinary Council
 The Republic of the Union of Myanmar

Dear Sir/ Madam,

Subject: **Application for registration as foreign citizen veterinary surgeon in Myanmar**

It is privilege for me to apply for registration as a foreign citizen veterinary surgeon in Myanmar. My CV and relevant information are as follows –

1. Surname: _____ First name: _____ Middle name: _____
2. Date of birth (dd/mm/yyyy) _____
3. Sex: _____
4. Nationality: _____
5. Passport number: _____ Date of expiry: _____
Place of issue/ country: _____
6. Veterinary degree(s), diploma(s), certificate(s) (please attach separately when more space needed):

Veterinary degree(s), diploma(s), certificate(s)	Year conferred	Institution, country

7. Other qualification(s) (please attach separately when more space needed):

Qualification (s)	Year conferred	Institution, country

8. Veterinary registration abroad:

Name of veterinary authority/ council/board:

Country:

Registration certificate number:

Date of registration (dd/mm/yyyy):

Is the registration still active?

Yes/ No:

If Yes, expiry date of registration:

If No, please explain:

9. Veterinary license abroad:

Name of veterinary authority/ council/ board:

Country:

License number:

Date of issue (dd/mm/yyyy):

Is the license still active?

Yes/No:

If Yes, expiry date of license:

If No, please explain:

10. Intended activities in Myanmar (position in the activity, organization, duration, address, including contact information: phone, fax, e-mail):

11. Address in Myanmar (including contact information: phone, fax, e-mail):

12. Address abroad (including contact information: phone, fax, e-mail):

13. Occupation abroad (position, organization, address and other contact information):

14. Self- declaration (Tick the appropriate box. If second box is ticked, complete the summary)

(a) I have NOT been found guilty by another veterinary authority/ council/ board for a professional misconduct (s).

I have been found guilty by another veterinary authority/ council/ board for a professional misconduct (s). The summary of the case is as follows:

(b) I have NOT been convicted in the court of law elsewhere.

I have been convicted in the court of law elsewhere. The summary of the case is as follows:

15

A translated (into English, if necessary) and notarized copy of veterinary degree(s), qualification(s), valid registration certificate and/or license from the above stated veterinary authority and a copy of passport are submitted together with the application. I will submit original documents: veterinary degree(s), qualification(s), passport and valid registration certificate and/or license when Myanmar Veterinary Council directed.

I solemnly pledge that I shall abide by the existing laws, rules, regulations and procedures of Myanmar Veterinary Council.

I, hereby, confirm that the information provided by me in this application is true and correct.

Signature:

Name:

Date:

Myanmar Veterinary Council**Application form for Registration of Foreign Citizen Veterinary Surgeon**

(Law- Section 11-A; Procedures – Paragraph 8, Sub-paragraph(a))

To,

Chairman
 Myanmar Veterinary Council
 The Republic of the Union of Myanmar

Dear Sir/ Madam,

Subject: **Application for registration as foreign citizen veterinary surgeon in Myanmar**

It is privilege for me to apply for registration as a foreign citizen veterinary surgeon in Myanmar. I have pleasure to inform you that I have passed the qualification examination held by Myanmar Veterinary Council. I, herewith, attached the relevant testimonial certificate. My CV and relevant information are as follows –

1. Surname: _____ First name: _____ Middle name: _____
2. Date of birth (dd/mm/yyyy) _____
3. Sex: _____
4. Nationality: _____
5. Passport number: _____ Date of expiry: _____
Place of issue/ country: _____
6. Veterinary degree(s), diploma(s), certificate(s) (please attach separately when more space needed):

Veterinary degree(s), diploma(s), certificate(s)	Year conferred	Institution, country

7. Other qualification(s) (please attach separately when more space needed):

Qualification (s)	Year conferred	Institution, country

8. Veterinary registration abroad:

Name of veterinary authority/ council/board: _____ Country: _____
 Registration certificate number: _____ Date of registration (dd/mm/yyyy): _____
 Is the registration still active? _____ Yes/ No: _____
 If Yes, expiry date of registration: _____
 If No, please explain: _____

9. Veterinary license abroad:

Name of veterinary authority/ council/ board:

Country:

License number:

Date of issue (dd/mm/yyyy):

Is the license still active?

Yes/No:

If Yes, expiry date of license:

If No, please explain:

10. Intended activities in Myanmar (position in the activity, organization, duration, address, including contact information: phone, fax, e-mail):

11. Address in Myanmar (including contact information: phone, fax, e-mail):

12. Address abroad (including contact information: phone, fax, e-mail):

13. Occupation abroad (position, organization, address and other contact information):

14. Self- declaration (Tick the appropriate box. If second box is ticked, complete the summary)

(a) I have NOT been found guilty by another veterinary authority/ council/ board for a professional misconduct (s).

I have been found guilty by another veterinary authority/ council/ board for a professional misconduct (s). The summary of the case is as follows:

(b) I have NOT been convicted in the court of law elsewhere.

I have been convicted in the court of law elsewhere. The summary of the case is as follows:

A translated (into English, if necessary) and notarized copy of veterinary degree(s), qualification(s), valid registration certificate and/or license from the above stated veterinary authority and a copy of passport are submitted together with the application. I will submit original documents: veterinary degree(s), qualification(s), passport and valid registration certificate and/or license when Myanmar Veterinary Council directed.

I solemnly pledge that I shall abide by the existing laws, rules, regulations and procedures of Myanmar Veterinary Council.

I, hereby, confirm that the information provided by me in this application is true and correct.

Signature:

Name:

Date:

Form 8 (a)

Myanmar Veterinary Council

Registration Certificate for Foreign Citizen Veterinary Surgeon

(Law- Section 11-A; Procedures – Paragraph 10, Sub-paragraph(c))



Surname:-----First name:-----Middle name:-----

Nationality:-----Sex:-----

Passport number:-----Date of issue:-----Place of issue/ country:-----

Registration certificate number: TaSaMa-F -----

Date of registration:-----Date of expiry:-----

Occupation in Myanmar:----- Address

in Myanmar: -----

Changes of address in Myanmar:-----

Address abroad:-----

Changes of address abroad:-----

Veterinary degree(s)	Year conferred



Registration officer

Chairman

Remark

1. Any change of name or address in Myanmar and abroad shall be reported to the council immediately.
2. Any further veterinary degree(s), diploma(s) or certificate(s) gained after the registration shall be reported to the council to update the register in accordance with paragraph 20, sub-paragraph (a) of the procedures.
3. The application for renewal of registration shall be submitted at least 30 days prior to the expiry date in accordance with paragraph 4, sub-paragraph (e) or paragraph 9, sub-paragraph (c) of the procedures.

Form 8 (a)(continue)

Myanmar Veterinary Council

Renewal of Registration

(Law- Section 11-A; Procedures- Paragraph 16)

Sr No.	Date of renewal	Date of expiry	Signature of registration officer

Myanmar Veterinary Council

Application form for Renewal of Registration Certificate of Foreign Citizen

Veterinary Surgeon

(Law- Section 11-A; Procedures – Paragraph 15, Sub-paragraph(a))

To,

Chairman
Myanmar Veterinary Council
The Republic of the Union of Myanmar

Dear Sir/ Madam,

Subject: Application for renewal of registration certificate of foreign citizen veterinary surgeon

The registration certificate for foreign citizen veterinary surgeon granted to me by the Myanmar Veterinary Council (TaSaMa-F) -----will expire on (dd/mm/yyyy)-----. I, hence hereby, apply for the renewal of registration as a veterinary surgeon in Myanmar. Form 8(a) and other relevant documents are attached for the council’s perusal.

Veterinary registration abroad:

Is the registration still active? Yes/No:
If Yes, expiry date of registration:
If No, please explain:

Veterinary license abroad:

Is the license still active? Yes/No:
If Yes, expiry date of license:
If No, please explain:

Self declaration

- During the current registration period, I have NOT been convicted in the court of law, in Myanmar.
- During the current registration period, I have been convicted in the court of law, in Myanmar. The summary of the offence(s) is as follows:

I, hereby, confirm that the information provided by me in this application is true and correct.

Signature:
Name:
Passport number:
Address in Myanmar:
Date:

Form 13

Myanmar Veterinary Council**Application form for Examination of Qualification**

(Law- Section 11-A; Procedures – Paragraph 6, Sub-paragraph(a))

To,

Chairman
 Myanmar Veterinary Council
 The Republic of the Union of Myanmar

Dear Sir/ Madam,

Subject: **Submission of application for examination of qualification**

I have pleasure to submit the application form for qualification examination held by Myanmar Veterinary Council to be able to apply for registration as a foreign citizen veterinary surgeon in Myanmar. My CV and relevant information are as follows –

1. Surname: _____ First name: _____ Middle name: _____
2. Date of birth (dd/mm/yyyy)
3. Sex:
4. Nationality:
5. Passport number: _____ Date of expiry: _____
Place of issue/ country:
6. Veterinary degree(s), diploma(s), certificate(s) (please attach separately when more space needed):

Veterinary degree(s), diploma(s), certificate(s)	Year conferred	Institution, country

7. Other qualification(s) (please attach separately when more space needed):

Qualification (s)	Year conferred	Institution, country

8. Veterinary registration abroad:

Name of veterinary authority/ council/board:

Country:

Registration certificate number:

Date of registration (dd/mm/yyyy):

Is the registration still active?

Yes/ No:

If Yes, expiry date of registration:

If No, please explain:

9. Veterinary license abroad:

Name of veterinary authority/ council/ board:

Country:

License number:

Date of issue (dd/mm/yyyy):

Is the license still active?

Yes/No:

If Yes, expiry date of license:

If No, please explain:

10. Intended activities in Myanmar (position in the activity, organization, duration, address, including contact information: phone, fax, e-mail):

11. Address in Myanmar (including contact information: phone, fax, e-mail):

12. Address abroad (including contact information: phone, fax, e-mail):

13. Occupation abroad (position, organization, address and other contact information):

14. Self- declaration (Tick the appropriate box. If second box is ticked, complete the summary)

- (a) I have NOT been found guilty by another veterinary authority/ council/ board for a professional misconduct (s).
- I have been found guilty by another veterinary authority/ council/ board for a professional misconduct (s). The summary of the case is as follows:
- (b) I have NOT been convicted in the court of law elsewhere.
- I have been convicted in the court of law elsewhere. The summary of the case is as follows:

A translated (into English, if necessary) and notarized copy of veterinary degree(s), qualification(s), valid registration certificate and/or license from the above stated veterinary authority and a copy of passport are submitted together with the application. I will submit original documents: veterinary degree(s), qualification(s), passport and valid registration certificate and/or license when Myanmar Veterinary Council directed.

I solemnly pledge that I shall abide by the existing laws, rules, regulations and procedures of Myanmar Veterinary Council.

I, hereby, confirm that the information provided by me in this application is true and correct.

Signature:

Name:

Date: